

နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာအားစိစစ်သုံးသပ်ရာတွင် တိုက်ဆိုင်စစ်ဆေးရမည့် အချက်အလက် အသေးစိတ်စာရင်း (Checklist)

စီမံကိန်းအဆိုပြုသူများမှ တင်ပြလာသည့် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာအား စိစစ်သုံးသပ်ရာတွင် ကောင်းစွာအထောက်အပံ့ဖြစ်စေရေးကိုဦးတည်၍ ဤတိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များကို ပြုစုပါသည်။ ဤတိုက်ဆိုင်စစ်ဆေးရမည့် အချက်အလက်များမှာ စီမံကိန်းအဆိုပြုလွှာ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း၊ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများ အား စိစစ်သုံးသပ်ရာတွင် တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်အတွဲများအနက် အတွဲတစ်ခုဖြစ်ပါသည်။

ယခုတိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ၌ “နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာ စိစစ်သုံးသပ်ရာ တွင် တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ (Review Checklists)” နှင့် “အထောက်အကူပြုစာရွက်စာတမ်းများ (Supplementary Document)” ဟူ၍ နှစ်ပိုင်းပါရှိပါသည်။ စိစစ်သုံးသပ်သူမှ စိစစ်သုံးသပ်ရာတွင် ပထမအပိုင်းအား အသုံးပြုရန်ဖြစ်ပြီး အစီရင်ခံစာအားစိစစ်စဉ် လိုအပ်မည့်လမ်းညွှန်ချက်နှင့် ရှင်းလင်းချက်များအတွက် ဒုတိယအပိုင်းအား အသုံးပြုရန်ဖြစ်ပါသည်။ အဆိုပါနှစ်ပိုင်းအား Hyperlink ဖြင့်ချိတ်ဆက်ထားပြီး စိစစ်သုံးသပ်သူမှ ပထမအပိုင်း တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များရှိ “Hint” အားနှိပ်ပါက ဒုတိယအပိုင်း အထောက်အကူပြုစာရွက်စာတမ်း များရှိ ယင်းနှင့်သက်ဆိုင်သည့်လမ်းညွှန်ချက်နှင့် ရှင်းလင်းချက်များအား ကွန်ပျူတာမှအလိုအလျောက် ဖွင့်ပေးမည် ဖြစ်ပါသည်။

စိစစ်သုံးသပ်ရမည့်အချက်၏ အရေးကြီးမှုအပေါ်မူတည်၍ အသုံးပြုနိုင်မှု (Applicability) တွင် “Essential”၊ “Dependent” နှင့် “Optional” ဟု (၃) ဆင့်ထပ်မံကွဲပြားမည်ဖြစ်ပါသည်။ “Essential” အဆင့်စိစစ်သုံးသပ်ရမည့် အချက်များမှာ စိစစ်သုံးသပ်ရန်အမြဲလိုအပ်မည်ဖြစ်ပြီး၊ “Dependent” အဆင့်မှာ အဆိုပြုစီမံကိန်း၏ သဘောသဘာဝ၊ အခြေအနေနှင့် စီမံကိန်းနှင့်သက်ဆိုင်မှု ရှိ မရှိ အပေါ်မူတည်သုံးသပ်ရမည်ဖြစ်ကာ၊ စီမံကိန်းနှင့်ပတ်သက်၍ အဓိက မကျသော သို့မဟုတ် မြင့်မားသည့်နည်းပညာ၊ အယူအဆများလိုအပ်၍ စီမံကိန်းကလိုက်နာဆောင်ရွက်ရန် အခက်အခဲ အတားအဆီးရှိခြင်းများအတွက် “Optional” အဆင့်တွင် ထည့်သွင်းစဉ်းစားရန်ဖြစ်ပါသည်။

No.	Items	Applicability	Page	Rating	Hint
0.	အကျဉ်းချုပ်အစီရင်ခံစာ				
0.1.	အကျဉ်းချုပ်အစီရင်ခံစာတွင် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းနှင့် EIA အတွက်လုပ်ငန်းတာဝန်များဆိုင်ရာ သိသာထင်ရှားသော အဓိက တွေ့ရှိချက်များနှင့် အကြံပြုချက်များကို အကျဉ်းချုပ်ဖော်ပြထားပါ သလား။	Essential			
0.2.	အကျဉ်းချုပ်အစီရင်ခံစာတွင် စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းစွာဖော်ပြထားပါသလား။ (ဥပမာ - အနီးပတ်ဝန်းကျင်အခြေ အနေ၊ အဓိကသက်ရောက်မှုများနှင့် လျော့ချမည့်အစီအမံများ၊ EIA အတွက် လုပ်ငန်းတာဝန်များတွင် အဓိကဆောင်ရွက်ရမည့်အချက်များ စသည်ဖြင့်)	Essential			
0.3.	အကျဉ်းချုပ်အစီရင်ခံစာအား မြန်မာဘာသာဖြင့် ဖော်ပြထားပါသလား။	Essential			
အပိုင်း (၀) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
1.	စီမံကိန်းနောက်ခံအချက်အလက်				
1.1.	စီမံကိန်းနောက်ခံအကြောင်းအရာနှင့် အချက်အလက်များပါဝင်သည့် စီမံကိန်းဆိုင်ရာ နောက်ခံအချက်အလက်များကို ဖော်ပြထားပါသလား။	Essential			
1.2.	စီမံကိန်းအဆိုပြုသူနှင့် အကြံပေးအဖွဲ့နှင့်ပတ်သက်သော အချက်အလက်များကို ဖော်ပြထားပါသလား။	Essential			
1.3.	နည်းပညာ၊ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ယခင် လေ့လာခဲ့မှုများနှင့်ပတ်သက်သည့် အဓိကတွေ့ရှိချက်များအား ဖော်ပြထားပါသလား။	Dependent			Hint
1.4.	ဆက်စပ်စီမံကိန်းများနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ	Essential			Hint
အပိုင်း (၁) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်					
2.1.	စီမံကိန်းနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာမူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်တို့ကို အကျဉ်းချုပ်ဖော်ပြထားပါသလား။	Essential			
2.2.	စီမံကိန်းနှင့်သက်ဆိုင်ပြီး မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း သဘောတူလက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာကွန်ဗင်းရှင်းနှင့် စာချုပ်များကို အကျဉ်းချုပ်ဖော်ပြထားပါသလား။	Essential			
2.3.	ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အား ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်သက်၍ စီမံကိန်းအဆိုပြုသူ၏ ပေါင်းစပ်မူဝါဒများကို ဖော်ပြထားပါသလား။	Optional			Hint
2.4.	စီမံကိန်းကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်းများမှ ထောက်ပံ့ပေးခြင်းဖြစ်ပါက အဆိုပါ အဖွဲ့အစည်းများ၏ ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး မူဝါဒများ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများကို စီမံကိန်းမှလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း အကျဉ်းချုပ်ဖော်ပြထားပါသလား။	Dependent			Hint
2.5.	စီမံကိန်းအဆိုပြုသူနှင့် မြန်မာနိုင်ငံတော်အစိုးရအကြား ဆွေးနွေးသဘောတူထားသည့် နားလည်မှုစာချုပ်ချုပ်ဆိုမှုနှင့် လုပ်ကိုင်ဆောင်ရွက်ခွင့်သဘောတူညီချက်များကို ဖော်ပြထားပါသလား။	Dependent			Hint
2.6.	အဖွဲ့အစည်းဆိုင်ရာမူဘောင် အစီရင်ခံစာတွင်ဖော်ပြထားသည့် EIA အဆင့်တွင်လေ့လာမှု သက်ရောက်မှုများကို လျော့ချမည့်အစီအမံများ၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း၊ လျော်ကြေးပေးခြင်းတို့ကဲ့သို့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များအပေါ် တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းအဆိုပြုသူ၏အဖွဲ့ကို ဖော်ပြထားပါသလား။	Essential			Hint
2.7.	အလားအလာရှိသည့် ဆက်စပ်ပတ်သက်သူများကို ဖော်ထုတ်တင်ပြထားပါသလား။	Essential			
2.8.	စီမံကိန်းဆောင်ရွက်ရန်လိုအပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းကထုတ်ပေးထားသည့် ခွင့်ပြုချက်လက်မှတ်များကို ဖော်ပြထားပါသလား။	Essential			
အပိုင်း (၂) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
3.	စီမံကိန်းအကြောင်းအရာဖော်ပြချက်နှင့် အခြားဆောင်ရွက်နိုင်သော နည်းလမ်းများ				
3.1.	စီမံကိန်းအတွက် အသုံးပြုမည့်နည်းပညာနှင့် အကောင်အထည် ဖော်မည့်တည်နေရာရွေးချယ်မှုတို့ကဲ့သို့ အဓိကဆုံးဖြတ်ချက်အချို့မှာ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် အပြီးသတ်မဆုံး ဖြတ်နိုင်သေးဘဲ စဉ်းစားဆောင်ရွက်ဆဲဖြစ်ပါက ယင်းတို့ကို အကျဉ်းချုပ် ရှင်းလင်းဖော်ပြထားပါသလား။	Essential			
3.2.	စီမံကိန်းမရှိသည့်အခြေအနေအပါအဝင် အခြားဆောင်ရွက်နိုင်သော နည်းလမ်းတစ်ခုချင်း၏ အဓိကဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်သက်ရောက်မှုများနှင့် ဘေးအန္တရာယ်ရှိမှုများကို ကြိုတင်မှန်းဆခြင်းနှင့် အကဲဖြတ်ခြင်းအား အသေးစိတ်ဆောင်ရွက် ထားပါသလား။	Essential			
3.3.	အခြားဆောင်ရွက်နိုင်သောနည်းလမ်းများတွင် စီမံကိန်းအဆိုပြုသူမှ အမှန်တကယ် ဆောင်ရွက်နိုင်သည့်ဧရိယာနယ်ပယ်ဘောင်အတွင်း ကျရောက်လျက်ရှိသည့် နည်းလမ်းများပါဝင်ပါသလား။	Essential			
3.4.	နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် လိုလားသည့် အခြားဆောင်ရွက်နိုင်သောနည်းလမ်းကို ရွေးချယ်ခြင်းအကြောင်းရင်း အား ရှင်းလင်းဖော်ပြထားပါသလား။	Essential			
3.5.	စီမံကိန်းအကြောင်းအရာဖော်ပြချက်တွင် အောက်ပါအချက်များ ပါဝင်မှု ရှိ မရှိ စိစစ်ရမည်-				
3.5.1.	စီမံကိန်းအဆင့်အလိုက် စီမံကိန်းတွင်ပါဝင်မည့်အစိတ်အပိုင်းများ၏ အခြားဆောင်ရွက်နိုင်သောနည်းလမ်းများကို ဧရိယာ၊ အရွယ်အစား၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ တပ်ဆင်မှုများ၊ နည်းပညာ၊ ထုတ်လုပ်မှု၊ အသုံးပြုမည့်ပစ္စည်းနှင့် အရင်းအမြစ်များ၊ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်း နှင့် စွန့်ထုတ်မှုများ၊ ယင်းတို့အား အမျိုးအစားခွဲခြားမှု၊ လုပ်ငန်းခွင် နေရာချထားမှုပြမြေပုံ၊ အလုပ်သမားအင်အား၊ ကုန်ကြမ်းပစ္စည်းနှင့် အသုံးပြုမည့် စက်ပစ္စည်းကိရိယာများ (ဥပမာ၊ သယ်ယူပို့ဆောင်ရေး၊ ပြင်ပအထောက်အကူပြုပစ္စည်း၊ ရေစီမံခန့်ခွဲမှုလုပ်ငန်းများ စသည်ဖြင့်)၊ ရင်းနှီးမြှုပ်နှံသည့်ပမာဏတို့ဖြင့် ဖော်ပြထားပါသလား။	Essential			
3.5.2.	လေ့လာမည့်ဧရိယာနှင့် တည်နေရာ - စီမံကိန်း အရွယ်အစားနှင့် လေ့လာမည့်ဧရိယာ၏ အရွယ်အစားနှင့် လိုက်လျောညီထွေရှိသည့် စကေးဖြင့်ဖော်ပြထားသော လွှမ်းခြုံမြေပုံ	Essential			
3.5.3.	အခြေခံအဆောက်အအုံ - လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စီမံကိန်း၏ အဓိကအခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုလုပ်ငန်း များကို ယင်းတို့၏အခြားနည်းဆောင်ရွက်ချက်များနှင့်တကွ ရှင်းလင်း ဖော်ပြချက်	Essential			
3.5.4.	အချိန်ဇယား - အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ အပ်စပ်ပါက လုပ်ငန်းရပ်စဲခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်အဆင့်များအလိုက် လေ့လာမှုဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်/ လိုင်စင်ရယူခြင်း၊ ဒီဇိုင်းရေး ဆွဲခြင်းနှင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများပါဝင်သည့်	Essential			

No.	Items	Applicability	Page	Rating	Hint
	အချိန်ဇယားကို ပုံ/ ဇယားဖြင့်တင်ပြချက်				
3.5.5.	အဆိုပြုစီမံကိန်း၏ ရည်မှန်းချက်နှင့် စီမံကိန်းအကောင်အထည်ဖော်ရန်လိုအပ်မှု၊ အဓိကအစိတ်အပိုင်းများ၊ စီမံကိန်းဒီဇိုင်းများအား အကျဉ်းချုပ်ဖော်ပြထားခြင်း ရှိ မရှိ	Essential			
3.5.6.	အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်နှင့် ဝက်ဘ်ဆိုက်လိပ်စာနှင့် တာဝန်ခံပုဂ္ဂိုလ်စသည့် စီမံကိန်းအဆိုပြုသူနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားမှု ရှိ မရှိ	Essential			
အပိုင်း (၃) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
4. အနီးပတ်ဝန်းကျင် အကြောင်းအရာများဖော်ပြချက်					
4.1.	ဤအပိုင်းတွင် အကွာအဝေးအတိုင်းအတာနှင့် အချိန်အတိုင်းအတာများပါဝင်သည့် လေ့လာမှုဆိုင်ရာကန့်သတ်ချက်များကို ဖော်ပြရမည်။ ဥပမာ သစ်တော၊ ရေကန်/ ရေအိုင်စသည့် သဘာဝတည်ရှိမှုများ၊ လမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများ၊ လူနေဧရိယာများနှင့် စီးပွားရေးဧရိယာများအပါအဝင် စီမံကိန်းဆိုင်ရာလုပ်ငန်းအားလုံးအား လွှမ်းမိုးသည့်နယ်နိမိတ်ကို သင့်တော်သည့်စကေးဖြင့် ဖော်ပြထားသောမြေပုံနှင့် သက်ရောက်မှုနယ်ပယ်တို့အား တိကျစွာသတ်မှတ်ဖော်ပြထားပါသလား။ မြို့ပြဒေသများဖြစ်ပါက စာသင်ကျောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာနေရာစသည့် ထိခိုက်လွယ်သောဧရိယာများကို ရှင်းလင်းစွာဖော်ပြထားပါသလား။	Essential			
4.2.	EIA လေ့လာသည့်အဆင့်တွင် အသုံးပြုမည့်အချက်အလက်ကောက်ယူခြင်းဆိုင်ရာနည်းလမ်းများကို ဖော်ပြထားပါသလား။	Essential			
4.3.	ဤအပိုင်းတွင် မူရင်းနှင့် တစ်ဆင့်ခံအရင်းအမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များပါဝင်သော “ရူပပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ”ကို ဖော်ပြထားပါသလား။ ဥပမာ လေ့လာသည့်ဧရိယာ၏ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်၊ ဘူမိဗေဒ၊ မြေဆီလွှာ၊ ငလျင်ဆိုင်ရာနှင့် မြေပေါ်ရေဇလဗေဒစသည့် အကြောင်းအချက်များကို ဖော်ပြထားပါသလား။	Essential			
4.4.	ဤအပိုင်းတွင် မူရင်းနှင့် တစ်ဆင့်ခံအရင်းအမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များပါဝင်သော “ဇီဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ”ကို ဖော်ပြထားပါသလား။ ဥပမာ ပတ်ဝန်းကျင်ထိခိုက်လွယ်သောနေရာများ၊ ဒေသရင်းမျိုးစိတ်များနှင့် ဘေးအန္တရာယ်ကျရောက်လျက်ရှိသော မျိုးစိတ်များစသည်တို့ကို ဖော်ပြထားပါသလား။	Essential			

No.	Items	Applicability	Page	Rating	Hint
4.5.	<p>ဤအပိုင်းတွင် မူရင်းနှင့် တစ်ဆင့်ခံအရင်းအမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များပါဝင်သော “လူမှုဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ”ကို ဖော်ပြထားပါသလား။</p> <p>ဥပမာ</p> <p>ရှိပြီးဖြစ်သော ကိန်းဂဏန်းအချက်အလက်များ၊ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အာဏာပိုင်များမှတစ်ဆင့် ရရှိသော အချက်အလက်များနှင့် ကွင်းဆင်းကောက်ယူခဲ့သည့် အချက်အလက်များ - ကျေးရွာ/မြို့နယ်/ခရိုင်အလိုက် လူဦးရေ၊ ရောဂါဖြစ်ခြင်းနှင့် သေခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ကျား/မနှင့် အသက်အပိုင်းအခြားအလိုက် ပျံ့နှံ့တည်ရှိမှု၊ ဝင်ငွေရရှိမှု၊ အသုံးစရိတ်နှင့် အလုပ်လက်မဲ့နှုန်းစသည့် အဓိကစီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ပညာတတ်မြောက်မှု၊ ထိခိုက်ခံစားလွယ်သည့်အုပ်စုများရှိခြင်းစသည့် အချက်အလက်များကို ဖော်ပြထားပါသလား။</p>	Essential			
4.6.	<p>ဤအပိုင်းတွင် မူရင်းနှင့် တစ်ဆင့်ခံအရင်းအမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များပါဝင်သော “ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များ”ကို ဖော်ပြထားပါသလား။</p> <p>ဥပမာ</p> <p>ဘာသာရေးနှင့် ယုံကြည်မှု၊ ဒေသခံများ၏ ရိုးရာဓလေ့များနှင့် တန်ဖိုးထားမှုများ၊ သမိုင်းဆိုင်ရာနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်နေရာများ၊ သဘာဝအရင်းအမြစ်အသုံးပြုခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အဓိကအဖွဲ့အစည်းများစသည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များကို ဖော်ပြထားပါသလား။</p>	Essential			
4.7.	<p>ဤအပိုင်းတွင် မူရင်းနှင့် တစ်ဆင့်ခံအရင်းအမြစ်များမှ ကောက်ယူထားသည့် အချက်အလက်များပါဝင်သော “မြင်ကွင်းဆိုင်ရာ အကြောင်းအချက်များ”ကို ဖော်ပြထားပါသလား။</p> <p>ဥပမာ</p> <p>စီမံကိန်းကြောင့် မြင်ကွင်းဆိုင်ရာအနှောင့်အယှက်ဖြစ်ပေါ်စေနိုင်သည့် ခရီးသွားလည်ပတ်သည့်နေရာများနှင့် သမိုင်းတန်ဖိုးရှိသည့် အဆောက်အအုံများကို ဖော်ပြထားပါသလား။</p>	Essential			
4.8.	<p>စီမံကိန်းဧရိယာအတွင်းရှိ တန်ဖိုးထားရသည့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ (VEC)၊ ထိခိုက်လွယ်သော ပတ်ဝန်းကျင်၊ လူမှုဝန်းကျင်၊ ယဉ်ကျေးမှုဆိုင်ရာနှင့် မြင်ကွင်းဆိုင်ရာ ထူးခြားချက်အချက်အလက်များကို ကနဦးဖော်ထုတ်တင်ပြထားပါသလား။</p>	Essential			
4.9.	<p>ဆက်စပ်သက်ရောက်မှုအတွက် ထည့်သွင်းစဉ်းစားနိုင်ရေး အဆိုပြု စီမံကိန်းအနီး အခြားဖွံ့ဖြိုးမှုလုပ်ငန်းများ ရှိ မရှိကို ဖော်ထုတ်တင်ပြထားပါသလား။</p>	Essential			
<p>အပိုင်း (၄) အတွက် ခြုံငုံသုံးသပ်ချက်</p>					

No.	Items	Applicability	Page	Rating	Hint
5.	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်အပေါ် အဓိကသက်ရောက်မှုများနှင့် လျော့ပါးစေရေးနည်းလမ်းများ				
5.1.	ဤအပိုင်းတွင် စီမံကိန်းကြောင့် အဓိကဖြစ်ပေါ်နိုင်သည့် သက်ရောက်မှုများအား အောက်ပါအတိုင်း ကနဦးဆန်းစစ်ဖော်ထုတ်ထားရမည်-				
5.1.1.	EIA အဆင့်တွင် ဖြစ်ပေါ်လာမည့်သက်ရောက်မှုများအား ဖော်ထုတ်ရန် အသုံးပြုမည့်နည်းလမ်းနှင့် ချဉ်းကပ်မှုအား ဖော်ပြထားပါသလား။	Essential			
5.2.	စီမံကိန်းအဆင့်တိုင်းတွင် အောက်ပါ အဓိကထုတ်လွှတ်မှုရင်းမြစ်များနှင့် သက်ရောက်နိုင်မှုများကို ဖော်ပြထားရမည်- ဥပမာ အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ အပ်စပ်ပါက လုပ်ငန်းရပ်စဲခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်အဆင့်များအလိုက် တိုက်ရိုက်ဆိုးကျိုး သက်ရောက်စေမည့် စီမံကိန်း၏လုပ်ဆောင်မှုများကို ဖော်ပြထားပါသလား။				
5.2.1.	လိုအပ်သည့်ရေ	Essential			
5.2.2.	လိုအပ်သည့်စွမ်းအင်	Essential			
5.2.3.	အစိုင်အခဲစွန့်ပစ်ပစ္စည်း	Essential			
5.2.4.	စွန့်ထုတ်အရည်	Essential			
5.2.5.	အခိုးအငွေ့ထုတ်လွှတ်မှုအရင်းအမြစ်များ	Essential			
5.2.6.	အထက်တွင်ဖော်ပြထားသည့် အခြားထုတ်လွှတ်မှုအရင်းအမြစ်များ	Dependent			Hint
5.3.	သက်ရောက်မှုဆန်းစစ်ဖော်ထုတ်ခြင်း - စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများနှင့် ဘေးအန္တရာယ်ရှိမှုများကို နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် အောက်ပါအတိုင်း ကနဦးဆန်းစစ်ဖော်ထုတ်ထားရမည်-				
5.3.1.	ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များအပေါ် သက်ရောက်မှုများ	Essential			
5.3.2.	သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များအပေါ် သက်ရောက်မှုများ	Essential			
5.3.3.	လူမှုစီးပွားဆိုင်ရာ အကြောင်းအချက်များအပေါ် သက်ရောက်မှုများ	Essential			
5.3.4.	လုပ်ငန်းခွင်နှင့် လူမှုအဖွဲ့အစည်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်မှုများ	Essential			
5.3.5.	ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များအပေါ် သက်ရောက်မှုများ	Essential			
5.3.6.	မြင်ကွင်းဆိုင်ရာ အကြောင်းအချက်များအပေါ် သက်ရောက်မှုများ	Essential			
5.4.	ဤအပိုင်းတွင် သက်ရောက်မှုလျော့ပါးစေရေးဆောင်ရွက်မည့် အစီအမံများကို ဖော်ပြရမည်။ ဥပမာ အကြိုတည်ဆောက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ အပ်စပ်ပါက လုပ်ငန်းရပ်စဲခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်း၊ ပိတ်သိမ်းပြီးနောက်အဆင့်များအပေါ်အခြေခံ၍ အခြားဆောင်ရွက်နိုင်သောနည်းလမ်းများအလိုက် ဖြစ်ပေါ်နိုင်သည့်အဓိကသက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုများအပေါ် လျှော့ချမည့်အစီအမံများနှင့် ကြွင်းကျန်သက်ရောက်မှုခန့်မှန်းချက်များ				
5.4.1.	ညစ်ညမ်းမှုကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း	Essential			

No.	Items	Applicability	Page	Rating	Hint
5.4.2.	စွန့်ပစ်ပစ္စည်းနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှု	Essential			
5.4.3.	ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး	Essential			
5.4.4.	ရေနှင့်စွမ်းအင် ထိန်းသိမ်းခြင်း	Essential			
5.4.5.	လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး	Essential			
5.4.6.	လူမှုအဖွဲ့အစည်းဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး	Dependent			Hint
5.4.7.	လူမှု-စီးပွားထိခိုက်မှုလျော့ပါးစေရေး ဆောင်ရွက်မည့်အစီအမံများ	Essential			
5.4.8.	ယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များအားကာကွယ်ခြင်း	Dependent			Hint
5.4.9.	မြင်ကွင်းဆိုင်ရာအရင်းအမြစ်များအား ထိန်းသိမ်းခြင်းနှင့် ကာကွယ်ခြင်း	Dependent			Hint
5.4.10.	ဒေသခံပြည်သူများနှင့် စေ့စပ်ညှိနှိုင်းခြင်း၊ နစ်နာမှုဖြေရှင်းပေးရေး လုပ်ငန်းစဉ်	Optional			Hint
အပိုင်း (၅) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
6.	အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း				
6.1.	ဤအပိုင်း၌ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် ဆောင်ရွက်ခဲ့သည့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်း လုပ်ငန်းအကျဉ်းချုပ်ကို ဖော်ပြရမည်။				
6.2.	နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်တွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရသည့်ရည်ရွယ်ချက်ကို ဖော်ပြထားပါသလား။	Essential			
6.3.	အဆိုပြုစီမံကိန်းကြောင့် ထိခိုက်ခံစားရနိုင်သည့်ပြည်သူများအား ဖော်ထုတ်သတ်မှတ်သည့်နည်းလမ်းများကို ဖော်ပြထားပါသလား။	Dependent			Hint
6.4.	စီမံကိန်းကြောင့်ထိခိုက်ခံစားရသူနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် အများပြည်သူ၏ထင်မြင်ယူဆချက်နှင့် ၎င်းတို့ထံမှ သတင်းအချက်အလက်များရယူမည့်နည်းလမ်းများကို ဖော်ပြထားပါသလား။	Essential			
6.5.	တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ချက် အကျဉ်းချုပ်ကို ဆောင်ရွက်ခဲ့သည့်ရက်စွဲ၊ နေရာ၊ တက်ရောက်သူနှင့် ဆွေးနွေးပြောကြားခဲ့သည့်ခေါင်းစဉ်များဖြင့် ဖော်ပြထားပါသလား။	Essential			
6.6.	ဆွေးနွေးပွဲတစ်ခုချင်းစီတွင် စီမံကိန်းကြောင့်ထိခိုက်ခံစားရသူ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရဌာနများစသည့် ဆက်စပ်ပတ်သက်သူများထံမှရရှိသည့် အဓိကသဘောထားမှတ်ချက်များကို အကျဉ်းချုပ်ဖော်ပြထားပါသလား။	Essential			
6.7.	အဆိုပါသဘောထားမှတ်ချက်များကို စီမံကိန်းအကောင်အထည်ဖော်ရာတွင် မည်ကဲ့သို့ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဖော်ထုတ်တင်ပြထားပါသလား။	Essential			
6.8.	နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့် တိုင်ပင်ဆွေးနွေးပွဲတစ်ခုချင်းစီ၏ အစည်းအဝေးမှတ်တမ်းများကို ဖော်ပြထားပါသလား။	Essential			
6.9.	သတင်းစာရှင်းလင်းပွဲ၊ ဝက်ဘ်ဆိုဒ်၊ သတင်းလွှာစသည့် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ထုတ်တင်ပြသည့်မီဒီယာများကို ဖော်ပြထားပါသလား။	Essential			
6.10.	EIA လေ့လာသည့်အဆင့်တွင်ဆောင်ရွက်မည့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းအတွက် အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားပါသလား။	Essential			
6.11.	EIA လေ့လာမှုအတွက် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းအစီအစဉ်အား အသုံးပြုမည့်နည်းလမ်း၊ စီစဉ်ဆောင်ရွက်ထားမှု၊ တာဝန်ခံ၊ မှတ်တမ်းများ ထိန်းသိမ်းမည့်နည်းလမ်း၊ ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ရန်နှင့် အကြံဉာဏ်များရယူရန် စီစဉ်ထားမှုများအပါအဝင် ပြည့်စုံစွာဖော်ပြထားပါသလား။	Essential			
အပိုင်း (၆) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
7.	နိဂုံးချုပ်နှင့် အကြံပြုချက်များ				
7.1.	<p>အဓိကတွေ့ရှိချက်များနှင့် အကြံပြုတင်ပြချက်များပါဝင်သည့် နိဂုံးချုပ်မှာ EIA လေ့လာမှုနှင့် စုံစမ်းစစ်ဆေးမှုအတွက် လုပ်ငန်းတာဝန်များရေးဆွဲရာတွင် အခြေခံအချက်အနေဖြင့် ဆောင်ရွက်ပေးပါလိမ့်မည်။</p> <p>ဤအပိုင်းတွင် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့်အတွက် နိဂုံးချုပ် နှင့် အကြံပြုချက်အကျဉ်းကို အောက်ပါအတိုင်းဖော်ပြထားပါသလား-</p> <p>(က) အသေးစိတ်လေ့လာရန်လိုအပ်သည့် အဓိကစိန်ခေါ်မှုများနှင့် ပြဿနာများ</p> <p>(ခ) EIA လေ့လာရာတွင်ထည့်သွင်းစဉ်းစားရမည့် အဓိကအခြားဆောင်ရွက်နိုင်သောနည်းလမ်းများ</p> <p>(ဂ) ယခုလေ့လာမှု၏ သက်ရောက်မှုအတိုင်းအတာနှင့် ပမာဏ</p> <p>(ဃ) ဆက်လက်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည့် ဆက်စပ်ပတ်သက်သူများ</p> <p>(င) အဓိကလစ်ဟာနေသည့် အချက်အလက်လိုအပ်မှုများ</p>	Essential			Hint
အပိုင်း (၇) အတွက် ခြုံငုံသုံးသပ်ချက်					

No.	Items	Applicability	Page	Rating	Hint
8.	EIA လေ့လာမှုနှင့် စုံစမ်းစစ်ဆေးမှုအတွက် လုပ်ငန်းတာဝန်များ				
8.1.	လုပ်ငန်းတာဝန်များကို နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအစီရင်ခံစာ၏ အဓိကရလဒ်များအပေါ် အခြေခံ၍ရေးဆွဲထားပါသလား။	Essential			Hint
8.2.	လုပ်ငန်းတာဝန်များ၏ပါဝင်ရမည့်အကြောင်းအရာများ - လုပ်ငန်းတာဝန်များမှာ EIA အစီရင်ခံစာနှင့် EMP အတွက်မာတိကာနှင့် EIA လေ့လာမှု ဆောင်ရွက်စဉ်ထပ်မံလိုအပ်မည့် အသေးစိတ်လေ့လာမှုများ (ဥပမာ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ၊ လူမှုစီးပွားစစ်တမ်းများဆိုင်ရာနှင့် ကျန်းမာရေးစစ်တမ်းများဆိုင်ရာလေ့လာမှုများ) အား ဖော်ပြချက်၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အစီရင်ခံစာအပိုင်းအလိုက် အသုံးပြုမည့်နည်းလမ်းများနှင့် ကျွမ်းကျင်ပညာရှင်များ အသုံးပြုမည့်အစီအစဉ် လုပ်ငန်းတာဝန်များတွင် အောက်ပါခေါင်းစဉ်ခွဲများပါဝင်ရမည်-				
8.2.1.	နိဒါန်း - လုပ်ငန်းတာဝန်များ၏ ရည်ရွယ်ချက်၊ လေ့လာမည့်ဧရိယာနှင့် ကန့်သတ်ချက်များ	Essential			Hint
8.2.2.	စီမံကိန်းနောက်ခံအချက်အလက် - စီမံကိန်း၏ရည်ရွယ်ချက်နှင့် အဓိက အစိတ်အပိုင်းများ	Essential			Hint
8.2.3.	စီမံကိန်းအဆိုပြုသူ၏ အကြောင်းအရာအသေးစိတ်	Essential			Hint
8.2.4.	မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်	Essential			Hint
8.2.5.	စီမံကိန်းအကြောင်းအရာဖော်ပြချက်နှင့် အခြားဆောင်ရွက်နိုင်သောနည်းလမ်းများ	Essential			Hint
8.2.6.	အနီးပတ်ဝန်းကျင်အကြောင်းအရာများဖော်ပြချက်	Essential			Hint
8.2.7.	ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုနှင့် ဘေးအန္တရာယ်ရှိမှုဆန်းစစ်ခြင်းနှင့် လျော့နည်းစေရေးလုပ်ငန်းများ	Essential			Hint
8.2.8.	ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း	Essential			Hint
8.2.9.	ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်	Essential			Hint
8.2.10.	အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း	Essential			Hint
8.2.11.	အကြံပြုချက်နှင့် နိဂုံး	Essential			Hint
8.2.12.	ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ	Dependent			Hint
8.2.13.	ရုပ်ပုံ၊ ကားချပ်များဖြင့်တင်ပြချက်	Essential			Hint
8.2.14.	အကောင်အထည်ဖော်မည့် အစီအမံ	Essential			Hint
8.2.15.	EIA အစီအရင်ခံစာနှင့် EMP အတွက် မာတိကာ	Essential			Hint
အပိုင်း (၈) အတွက် ခြုံငုံသုံးသပ်ချက်					

စီစစ်သုံးသပ်ချက်အကျဉ်းချုပ်

တိုက်ဆိုင်စိစစ်ခဲ့သည့် အချက်များအားလုံးအပေါ် စိတ်ကျေနပ်မှုရှိပါသလား။ (ဆိုလိုသည်မှာ A သို့မဟုတ် B သို့မဟုတ် C ဖြစ်ပါသလား။)

Yes

No

ရက်စွဲ

မှတ်တမ်းတင်သူ

တိုက်ဆိုင်စိစစ်သည့်အချက်များအပေါ် အဆင့်ခွဲခြားခြင်း

အဆင့်	ရှင်းလင်းချက်
A	ယေဘုယျအားဖြင့် ကောင်းစွာဆောင်ရွက်ထားပြီး အရေးကြီးအချက်အလက်များ ကျန်ရစ်ခဲ့ခြင်း မရှိပါ။ (လိုအပ်ချက်၏ ၈၀-၁၀၀% ကိုလွှမ်းခြုံမိသည်။)
B	အရေးမပါသည့် အချို့သောအချက်များကျန်ရစ်ခြင်း၊ ပြည့်စုံလုံလောက်မှုမရှိခြင်းများမှလွဲ၍ စိတ်ကျေနပ်မှုရှိပါသည်။ (လိုအပ်ချက်၏ ၆၀-၈၀% ကိုလွှမ်းခြုံမိသည်။)
C	အချို့သောအချက်များကျန်ရစ်ခြင်း၊ မပြည့်စုံခြင်းများရှိသော်လည်း စိတ်ကျေနပ်မှုရှိရုံဖြစ်ပါသည်။ (လိုအပ်ချက်၏ ၄၀-၆၀% ကိုလွှမ်းခြုံမိသည်။)
D	အရေးကြီးအချက်များ ကျန်ရစ်ခြင်း၊ မပြည့်စုံခြင်းများကြောင့် စိတ်ကျေနပ်မှုမရှိပါ။ (လိုအပ်ချက်၏ ၂၀-၄၀% ကိုသာ လွှမ်းခြုံမိသည်။)
E	အရေးကြီးအချက်များ ကောင်းစွာဆောင်ရွက်ထားမှုမရှိခြင်း၊ လုံးဝဆောင်ရွက်မထားခြင်းများကြောင့် စိတ်ကျေနပ်မှု လုံးဝမရှိပါ။ (လိုအပ်ချက်၏ ၀-၂၀% ကိုသာ လွှမ်းခြုံမိသည်။)
N.A.	အဆိုပြုစီမံကိန်းနှင့် တိုက်ဆိုင်စိစစ်သည့်အချက်မှာ ဆီလျော်မှုမရှိပါ။